

# Rhophung

အသုံးဝင်လှတဲ့ဝါး









Yan vaengah kho pakhat ah a  
napa neh a capa panga om uh.  
Hnin khat ah a napa loh a ca rhoek  
boeih a khue tih, “Ka ca rhoek  
tihnin atah rho boeng uh lam tah  
im ham hno pai sai u lah” ati nah.

တစ်နေ့မှာ ဖခင်က သားငါးဦးကိုခေါ်ပြီး ငါ့သားတို့ ဒီနေ့ဝါးကိုခုတ်ပြီး  
အိမ်အသုံးအဆောင်ပစ္စည်း စုံအောင်ရက်ကြပါလို့တာဝန်ပေးသတဲ့။





A coming loh rho a boeng tih rha a  
sak.

သားကြီးက ဝါးကိုခုတ်ပြီး  
ဆန်ပြာတဲ့ ဆန်ကောကို ရက်တယ်။





A ca paibaenah loh rho a boeng  
tih dawn a sak.

ဒုတိယသားက ဝါးကိုခုတ်ပြီး  
ဆန်ထည့်တဲ့ တောင်းလေးကိုရက်တယ်။





A ca pathumnah loh rho a boeng  
tih voh a sak.

တတိယမြောက်သားက ဝါးကိုခုတ်ပြီး  
ဆန်ထမ်းတဲ့တောင်းကို ရက်တယ်။





A ca palinah loh rho a boeng tih  
thakvoh a sak.

လေးယောက်မြောက်သားက ဝါးကိုခုတ်ပြီး  
အဝတ်ထည့်တဲ့ ဝါးသေတ္တာကို ရက်တယ်။





A ca panganah loh rho a boeng tih  
laem a sak.

ငါးယောက်မြောက်သားကတော့ ဝါးကိုခုတ်ပြီး  
ငါးထည့်တဲ့ ခြင်းလေး ရက်တယ်။





A napa loh a sawt tih ‘ha! Ka ca  
rhoek bahoeng na sai thai uh, te-  
dae soep hlan kai loh ka sa eh so  
uh ne ati nah tih soeng ah boeih  
ngol uh.

ဖခင်ပြန်ရောက်လာတော့ “ဟာ ငါ့သားတွေအားလုံး တော်ကြတယ်၊  
ဒါပေမယ့် အသုံးအဆောင် မစုံသေးဘူးကွယ်၊ အဖေရက်ပြမယ်  
ကြည့်ကြနော်” လို့ ပြောတယ်။





A napa loh ‘He tlam he sa na uh’  
ati nah tih aibu neh ung a sak pah.

ဖခင်က သူ့ရဲ့သားတွေကို မျိုးစေ့ထည့်တဲ့ခြင်း၊  
မြူးငယ်လေး ရက်ပြလိုက်တယ်။







A napa loh a sak bangla a ca rhoek  
loh a sak u tih im khui kah hnopai  
tah boeih soep coeng tih, bahoeng  
omngaih uh.

သားငါးဦးဟာဖခင် ရက်ပြတဲ့အတိုင်းရက်ကြတော့  
ခမောက်ရူည့်၊ ငါးဖမ်းတဲ့မြူး၊ ကြက်ထည့်တဲ့ခြင်းဆီပြီး  
အိမ်အသုံးအဆောင်တွေ ပြည့်စုံသွားတော့တာပေါ့ကွယ်။







မတူပီ စာပေနှင့် ယဉ်ကျေးမှု ကော်မတီမှ ရေးသားပြုစုသည်။

